

ဖော်ထုတ် ကဲ <phaw htout> ①揭露, 暴露: ~ ဖွင့်ချေသည်။ 揭露。②发掘, 开垦: လူများပေါင်းစုံယဉ်ကျေးမှုများကိုပြန်လည် ~ သည်။ 重新发掘各民族传统的文化。

ဖော်နည်း နဲ့ <phaw ni:> 药的配制法, 配药法

ဖော်နည်းကား နဲ့ <phaw ni: ga:> (贬)未经实验证实的配药法; 公式; 办法

ဖော်ပြ ကဲ <phaw pya:> ①刊登 ②披露 ③表明, 表示: လိုက်လှုစွာကြိုဆိုကြောင်း ~ အပ်ပါသည်။ 表示热烈欢迎。

ဖော်ပြော ကဲ <phaw pyaw:> 揭发, 讲出

...ဖော်...ဖော် နဲ့ <...phaw ...phet> 伙伴, 同伙: ကစားဖော် ipsis: ပေါ်ရောက်နိုင်က် 说话的伙伴 / လုပ်ဖော်ဆိုင်က် 同事

ဖော်မူလျှင်ရရှုံး နဲ့ <phaw m-lin yei> [英・缅 formalin + ရရှုံး] 甲醛水溶液, 福尔马林液

ဖော်မိုးဆာ နဲ့ <phaw mo hsa> [英 Frmosa] “福摩萨”十六世纪葡萄牙殖民主义者对我国台湾省的称呼, 某些外国人还在沿用

ဖော်မူယိုးဟိုက် နဲ့ <phaw me di hait> [英 formaldehyde] 【化】甲醇

• ဖော်မြှော်လာ နဲ့ <phaw myu la> [英 formula] 公式, 程式, 分子式

ဖော်ဒေါ် နဲ့ <phaw ywei> 殷勤, 好客, 和蔼: သူ့အမောက်သို့ ~ တာပဲ။ 他母亲十分和蔼可亲。

ဖော်လုပ်းကား ကဲ <phaw lan pha:> [闽南话] 拍马屁: ဒီလုပ် ဖော်လုပ်းကားတော်ပါဘူး။ 此人不会拍马屁那一套。

ဖော်လစ်အက်ဆစ် နဲ့ <phaw lit et hsit> [英 folic acid] 【生化】叶酸(用作补血剂)

ဖော်လွစ် ကဲ <phaw hlit> 揭露, 揭开

ပေါ် I နဲ့ <phaw:> (罕)帆杠, 帆的下桁 II ကဲ <phaw:> ①浮肿: ~ နဲ့ 浮肿病 / တကိုယ်လုံး ~ လာသည်။ 全身浮肿。②浮: မင်းဟိုသာက်ကမ်းအရောက် ~ နိုင်သလား။ 你能浮到对岸吗? ③多, 丰富: လေ ~ သည်။ 话多。

ဖော်ခြင်းသော်ခြင်း ကဲ <phaw: gyin: thaw: gyin:> 大量(多指物): ခုအချိန်မှု့အသေးအွှေကြတွေ ~ ပဲ။ 这个季节瓜果蔬菜很多。/ မည့်ရွှေ၊ မည့်မျှိုးသည်ကိုမဆုံးမြင်အောင် ~ ဖြင့်နေပေတော်။ 多得无法估计。

ဖော်ပေါ် ကဲ <phaw: baw:> ①大量: ဝါး ~ သွားသည်။ 大便多。/ ငွေ ~ သုံးသည်။ 花钱花得多。②轻飘飘, 飘浮着: လျေသည်မြစ်ရေလယ်ကြောသို့ ~ ဆန်တက်သွားသည်။ 小船儿轻飘飘地驶向江心。

ဖော်ပေါ်သို့ ကဲ <phaw: baw: thi dhi> 大量, 丰富: ~ ကျေးမွေးတယ်။ 用丰盛的食物招待(客人)。

ဖော်ရောင် ကဲ <phaw: yaun> 肿胀, 浮肿: ကိုယ်လက် ~ ငော်လူ 身体浮肿的人

ဖော်သွေ့ပ် ကဲ <phaw: thut> 浮肿, 鼓胀, 膨胀

ဖော်အန်းနာ နဲ့ <phaw: an: na> 浮肿病

ပို I ကဲ <pho:> ①堆起, 塑起; 填土, 堵: တာ ~ သည်။ 修堤。/ ဆည် ~ သည်။ 修堤。/ ရော်ဗျားကြိုးကို ~ ပစ်လိုက်တယ်။ 把桔井填平。②补充, 补给: ယင်းအလုံကိုသွင်းကုန်ဖြင့် ~ ထားသည်။ 用进口货来补充这种需要。③推诿(过错): ဦးကိုလေကိုအပြစ် ~ လိုက်ရာ။ 把错误推到吴哥礼身上。④(贬)贴补, 填: သူ့ဆွေးများကို ~ ခဲ့သည်။ 贴补他的亲戚。/ ရာတဲ့လေခလဲကသူ့အရက်ဖို့အတွက် ~ ရတာသေမှန်သူးဘူး။ 他拿工资贴到喝酒上可真不少。II ဝါ <bo'/pho:> (口) ①用于名词后相当于 အတွက် 意为: “为了”: ငင်များ ~ ဝယ်လာတာ။ 为你买来的。②用在动词后意为: “为了”, 常用于说明目的和将要做出的动作: ဘာသာပြန်လုပ် ~ နိုင်ခြားစာသင်တာပါ။ 为了做翻译而学习外语。③用于动词后, 构成名词性词组表示“可……的”: ဝေး ~ (အစောင့်) 可吃的(食物) / စိုင် ~ (နေရာ) 可坐的(座位)

ပို့ပဲ ကဲ <pho' man> ①填塞, 填 ②涂抹(灰泥)

ပို့ပြု နဲ့ <pho' myei> 新填的土

ပို့ပြုးရားရား ကဲ <pho' yo' pha: ya:> = ဖို့ရိုးပားရားရား

ပို့ပို့ ကဲ <pho' theit> 填实

ပို့သွင်း ကဲ <pho' thwin:> 填, 堆, 装

ပို့ I နဲ့ <pho> ①雄性, 阳性: ကြက် ~ ကြက်မ 雄鸡, 母鸡 / ~ ပို့က ပို့虫 / သတ္တားခေါ် ~ ပင်။ 雄性木瓜树 / ဓာတ် ~ ဓာတ်မ 电的阳极阴极 / ~ ဓာတ် 电的正极, 阳极, 阳电 ②炉子, 火炉: အုတ် ~ 砖窑 / စား ~ 厨房 / ပါး ~ 火炉 / လျှပ်ကျိုး ~ 炼钢炉 ③风箱: ခေါ် ~ 风箱 / ပေး ~ (皮老虎)风箱 ④用火炉的手工作坊、店铺: ဝန်းပဲ ~ 铁匠作坊 / မူန် ~ 烘点作坊 II ကဲ <pho> ①心慌, 心悸: ရင် ~ သွားမိသည်။ 心里怦怦地乱跳。②生火: ပို့ ~ ပျောစောင်းချက်သည်။ 生火做饭。③不生育, 不妊, 不结果实

ပို့ကျင် နဲ့ <pho gyin> 装有风箱的火炉

